

- အတေနရသဖို့ ~ နေပြီ။ 整日坐在那里看书，非常疲倦。
- ②(古)长久
- ညာင်းနာ နါ <nyaun: na> 淋病
- ညာင်းရောဂါ <nyaun: yaw: ga> 淋病
- ညာ I နါ။ <nyit> ①脏，污秽：အကျိုး ~ သွားထယ်။ 衣服脏了。/ ဖတ္တမြားစုစုကည်မှုံးနှင့်သော်လည်းမ ~ နှင့်။ (成)真宝石即使掉进泥里，也不会弄脏。相当于汉语：出污泥而不染。②(合)心情不快，烦恼：ထိတ် ~ သည်။ 心烦。③卑劣，卑鄙，下流：မင်းဆိုမင်း ~ 贪官污吏；暴君
- II ကာ <nyit> 使坏，陷害
- ညာကျိုး နါ။ <nyit kyi> (书)①脏 ②卑劣，下流，同义词有
ညာကျိုး။ ညာကျိုးတဲ့ 等
- ညာကျိုးကျော် ကာ။ <nyit kye gye> 狡诈，蛮横：ဒိုလုကတော် တော် ~ နှင့်တယ်။ 此人颇为狡诈蛮横。
- ညာကြော် နါ။ <nyit kyei> 污垢
- ညာစုံတဲ့ နါ။ <nyit sout> ①(衣服)褴褛 ②卑鄙，下流：အပြော ~ သည်။ 谈吐下流。/ သူတို့ ~ ပုံတွေကိုဖွံ့ခြုံသွားတယ်။ 揭露了他们的卑劣行径。
- ညာစွဲး ကာ <nyit sun> 沾染，沾污：~ သောအမဲတ် 沾染的污点
- ညာညူး နါ။ <nyit nyu> ①脏，污秽 ②卑劣
- ညာညာင်ညာညူး ကာ။ <nyit nyaun' nyit nyau> ①肮脏 ②卑劣
- ညာညား နါ။ <nyit nyan> 肮脏，下流：ပတ်ဝန်းကျင် ~ မှု 环境污染 / လေထု ~ မှု 大气污染 / ~ စာပေ 黄色文学
- ညာတီးညားပတ် နါ။ <nyit ti: nyit pat> ①肮脏，污垢，污秽：အကျိုးအဝါးအစား ~ နှင့် 衣服很脏 ②下流行为：~ မဟုတ်တယ်များကိုလည်းပြောခိုးသည်။ 造谣散布了许多下流的无稽之谈。
- ညာတော် နါ။ <nyit tei> ①脏 ②卑劣
- ညာတန် နါ။ <nyit tan> (古)卑劣，道德败坏
- ညာထည်း နါ။ <nyit htei: / nyit hti> ①心情烦恼 ②面带愁容，面色不悦 ③脏：~ သောအဝတ်အစား 肮脏的穿着
- ညာထတ်ထတ် ကာ။ <nyit htat htat> 脏里巴几地：အဝတ်အစား ~ ဝတ်ထားသည်။ 衣服穿得脏里巴几的。/ ~ အရောင် (不鲜艳的)灰暗的颜色
- ညာနှုံး နါ။ <nyit nun: / nyit nwam> ①肮脏，破旧：အကျိုး ~ သည်။ 衣裳褴褛。②憔悴，萎靡不振；烦恼：နှလုံး ~ သည်။ 心情烦恼。/ မျက်နှာ ~ သည်။ 脸色憔悴。
- ညာပေါ် နါ။ <nyit pei> 弄脏
- ညာပတ် နါ။ <nyit pat> ①脏 ②(言语)下流，淫秽 ③卑鄙，卑劣：~ မှု 卑鄙行径，舞弊行为
- ညာပုပ် နါ။ <nyit pout> 污浊，脏：ချေ ~ သွားထယ်။ 水污浊了。/ မျက်နှာ ~ သွားသည်။ 脸色阴沉下来。/ စိတ်ဓာတ် ~ သောသူ 黑心肠的人
- ညာ။ နါ။ <nyin'/nyi> 夜
- ညာချင်းပြီး ကာ။ <nya' gyin: pi:> = ညာချင်းပြီး
- ညာနှုံး နါ။ <nyin' hnget/nya' hnget> = ညာနှုံး
- ညာတဲ့ နါ။ <nya' da> = ညာတဲ့
- ညာထွင်းချင်း နါ။ <nya' dwin: gyin:> = ညာထွင်းချင်း
- ညာနှစ် နါ။ <nyin' net / nyi' net> 夜深：~ ချိန်တွင်လမ်းမသလားရဲ့ 深更半夜不得到处游逛！/ ~ မှစက်ရှုံကပြန်လာတယ်။ 深夜才从工厂回来。
- ညာနှစ်ဘန်းခေါင် နါ။ <nyin' net dh-gaun/nyi' net dh-gaun> 深更半夜，子夜
- ညာမှောင်းဝိုး နါ။ <nyin' hmaun wo: wa:> 暮色苍茫
- ညာယ်း နါ။ <nyin' yan> 夜晚
- ညာရောက်နေလား နါ။ <nyin' yaut nei' la / nyi' yaut nei' la / nya' yaut nei' la> 交往，来往：မင်းသားအောင်သို့ ~ ပြုသည်။ 与亲王府有来往。
- ညာလော် နါ။ <nya' le / nyin' le> 子夜，午夜，半夜
- ညာလွှာရဲ့ နါ။ <nyin' hlwa yon / nyi' hlwa yon> 夜暮
- ညာသုံးယံး နါ။ <nyi' thon: yan/nyin' thon: yan> 缅甸习惯将一夜分成三段时间，即：初夜、头更天(ညီးယံး)，午夜、三更天(သန်ကော်ယံး)，拂晓、五更天(မိုးသောက်ယံး)
- ညာသိမ်းပေါ် နါ။ <nya' dheit yei/nyin' dheit yei> = ညာသိမ်းရေး
- ညာအိမ်ညွှန်နောင်း နါ။ <nya' eit nya' nei/nyin' eit nyin' nei> = ညာအိမ်ညွှန်
- ညား နါ။ <nya' u:/nyin' u:> = ညား
- ညား I နါ။ <nyi> ①你(多为女子对下辈或平辈女子之间的称呼) ②你(丈夫对妻子或男人对女人的昵称)
- II ကာ <nyi> ①叫苦，叹息，发牢骚 ②呻吟：အက်ရှုပြင်း ထန်ပေါ့မဲ့ ~ ဘူး။ 身负重伤不呻吟。③(击磬、钟等后)余音萦绕：ခေါင်းလောင်း ~ သံပြီလာသေး၏။ 还传来了大钟的余音。④小声地哼(歌)：သီးချင်းကလေး ~ ယင်းဝင်းလာတယ်။ 哼着歌走了进来。⑤(猫、鸽子等)轻轻地拉着长声叫：ခိုး ~ ဆဲ 鸽子叫声
- ညားချင်း နါ။ <nyi: gyin> 缅甸古代一种表现怀念之情的歌曲名
- ညားစီး ကာ။ <nyi: si zi> = [ဗီးစီး]
- ညားည်း ကာ <nyi: nyu> ①埋怨，发牢骚，叫苦：ဗညားမည်းအလုပ်လုပ်သည်။ 任劳任怨地工作。/ ညားညားညျှော်ပြာ့ဆီး သံ 恨叹声 ②呻吟
- ညားညားတွဲတွဲ ကာ။ <nyi: nyi: twe: dwe> 哀叹地
- ညားထံး ကာ <nyi: te> (诗) = ညားည်း
- ညားထွား ကာ <nyi: twa> = ညားည်းညွှဲ